

-לָבַדּ אֲלֵהֶם יִשְׁמְשׁוּ אֲלֵהֶם תִּבְרָא יִבְרָא לֵרָג כִּי 4
 -အားလုံး-၌ သွား-လေး -နှင့်-ကျယ်သတင်း-သည် -ဘုရင်- -အိမ်-၌ မင်းဒကိုင် ကြီး -အကခြင်းမူကား

2 : : אֲלֵהֶם יִבְרָא יִבְרָא שִׁאֵה כִּי תִּבְרָא
 အပိုဒ် -နှင့်-ကြီးမြတ်လေး သွား-လေး မင်းဒကိုင် -လူ-ထို -အကခြင်းမူကား -ပညာနယ်များ-

| အကခြင်းမူကား၊ မင်းဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပညာပညာ၌ သိတင်း နှံ့ပဉ်၍၊ တနုထက် တနုထက်မြင့်ရာသို့ ရောက် သတည်း။

2 3 4 5 6 7 8 9
 2719 4347 0341 3605 3064 5221
 7522 8130 0012 2027

: : : : :
 -အလို-သူတို့-အတိုင်း၊ -မုန်းသူများ-သူတို့-၌ -နှင့်-ပုဂ္ဂိုလ်ကဏ္ဍ၊ -နှင့်-ပျက်ဆီးခြင်း -နှင့်-သတ်ဖတ်ခြင်း

| ထိုနုထွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကံဩတ်ဖတ်ဖျက်ဆီး၍၊ မနာလိုသော သူတို့၌ ပြုခြင်သမျှပြုကြ၏။

: 1 2 3 4 5 6 7 8 9
 0376 3967 2568 0006 3064 2026 1002 7800

| ရှုရှုမိမြင်၍လူငါးရာတို့ကို လုပ်ကံဩတ်ဖတ် ကြ၏။

: 1 2 3 4 5 6 7 8 9
 0630 0853 1813 0853 6577 0853

| ယုဒအမျိုး၏ ရန်သူဟုမခေါ်သဘားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရုနအသ၊ ဒါလဖုန်၊ အာသပါသ၊ ပရေသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇဇောသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနုကေ၏။

: 1 2 3 4 5 6 7 8 9
 0743 0853 0118 0853 6334 0853

| ယုဒအမျိုး၏ ရန်သူဟုမခေါ်သဘားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရုနအသ၊ ဒါလဖုန်၊ အာသပါသ၊ ပရေသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇဇောသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနုကေ၏။

: 1 2 3 4 5 6 7 8 9
 2055 0853 0742 0853 0747 0853 6534 0853

| ယုဒအမျိုး၏ ရန်သူဟုမခေါ်သဘားဖြစ်သော ဟာမန်၏သား တကျိပ်တည်းဟူသော ပါရုနအသ၊ ဒါလဖုန်၊ အာသပါသ၊ ပရေသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ ဒရိဒဲ၊ ဝါဇဇောသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနုကေ၏။

လျှောက်သည်အတိုင်း၊

တနာ	၂ဖျၢဖျၢ	တၢ	၂တၢတၢ	၂	တၢဖျၢဖျၢ	၂တၢတၢ	တၢတၢ	14
-နွံ-ကို	-ရၢရၢ-၂	အမိန့်	-နွံ-ပေး-ခဲ-လၢ	-ထိုသို့	ပုဂ္ဂိုလ်-ရန်	-ဘုရင်-သည်	-နွံ-မိန့်တော်မူလၢ	
H0853	H7800	H1881	H5414			H4428	H0559	

:၂	တၢ	-၂	တၢဖျၢဖျၢ
ဆွဲတင်ခဲကဲ	ဟာမန်-	သားများ-	ဆယ်ယဇက
H8518	H2001		H6235

ရၢဘုရင်မိန့်တော်မူ၍ ရၢရန်နန်းတော်၌ အမိန့်တော်ကို ထုတ်ပိဏ္ဍိ၊ ဟာမန်သား တကျပ်ကို ဆွဲထား ကၢၢ။

၂ဖျၢဖျၢ	တၢတၢ	တၢ	တၢ	၂ဖျၢဖျၢ	-၂	၂တၢတၢ	၂တၢတၢ	၂တၢတၢ	15
ဆယ်	လၢ	-နွံ-၂	လၢ	-ရၢရၢ-၂	-သည်	-ယုဒ-လူများ-	-	-နွံ-စုရၢကၢၢ	
H6240	H0702	H3117	H1571	H7800		H3064	H3064	H6950	

၂တၢ	၂	တၢ	၂	တၢ	တၢ	၂	တၢ	တၢ	တၢ
တိုက်-ခဲ	မ-	-နွံ-လု-ယု-ခဲ-၂	လူ	ရာ	သုံးရာ	-ရၢရၢ-၂	-နွံ-သတ်ခဲကဲ	အာဒါ	-လ-၂
H7971	H3808	H0961	H0376	H3967	H7969	H7800	H2026	H0143	H2320

:၂	တၢ
လက်-သူတို့	-ကို
H3027	H0853

ရၢရန်မိဉ်ရီသၢ ယုဒလူတို့သည်လၢ၊ အာဒါလတဆယ်လၢရက်နုတၢၢ စုဝေး၍၊ ရၢရန်မိဉ်သား သုံးရာတို့ကို သတ်ကၢၢ။ သို့ရာတွင် သူတို့ဥစုစုကို မသိမ်း မယုဘဲနကၢၢ။

-၂	တၢ	၂တၢတၢ	၂တၢတၢ	တၢ	၂	တၢ	တၢ	16
-အပၢ	-နွံ-ရပ်-လၢ	စုရၢကၢၢ	-ဘုရင်-	-ပဉ်နယ်များ-၂	-သည်	-ယုဒ-လူများ-	-နွံ-ကျန်	
	H5975	H6950	H4428	H4082		H3064	H7605	

တၢ	တၢ	တၢ	တၢ	တၢ	တၢ
ငါး	-မုန်းသူများ-သူတို့-၂	-နွံ-သတ်-လၢ	-ရန်ဘက်များ-သူတို့-ထံမှ	-နွံ-အနားယူလၢ	အသက်-သူတို့
H2568	H8130	H2026	H0341	H5118	H5315

:၂	တၢ	၂တၢ	၂	တၢ	တၢ	တၢ
လက်-သူတို့	-ကို	တိုက်-ခဲ	မ-	-နွံ-လု-ယု-ခဲ-၂	ထဇင်	-နွံ-ခုနစ်ဆယ်
H3027	H0853	H7971	H3808	H0961	H0505	H7657

နီင်တော်အတိုင်းတိုင်း အပဉ်ပဉ်၌ရီသၢ ယုဒလူအခဲတို့သည် အာဒါလတဆယ်သုံးရက်နုတၢၢ မိမိတို့အသက်ကို စဇာင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကၢၢၢ၊ စုဝေး၍ ရန်သူခုနစ်သောင်း ငါးထဇင်တို့ကို သတ်ကၢၢ။ သို့ရာတွင် သူတို့ဥစုစုကို မသိမ်းမယုဘဲ နကၢၢ။

တၢ	၂	၂	တၢ	တၢ	တၢ	တၢ	တၢ	တၢ	17
-နွံ-ပုဂ္ဂိုလ်	-၂	ဆယ်	-လၢ-၂	-နွံ-အနားယူလၢ	အာဒါ	-လ-၂	ဆယ်	ဆယ်သုံး	-နွံ-၂
		H6240	H0702	H5117	H0143	H2320	H6240	H7969	H3117

:တၢ	တၢ	တၢ	တၢ
-နွံ-ဝမ်းသာခဲ	ပွဲတဇ်	နု	-၂
H8057	H4960	H3117	H0853

ထိုလ တဆယ်လၢရက်နုတၢၢ ငါးပွဲစုစု၍ ပွဲခဲရနု၊ ပျဉ်မုဒရနုဖၢၢစခဲၢၢ ငါးထဇင်ရက် ကၢၢ။

ၵ်းဝိးဝိး -ရန်ဘက်များ-သူတို့-ထံမှ H0341	ၵ်းဝိးဝိး -ယုဒ-လူများ-သည် H3064	ၵ်းဝိးဝိး -သူတို့-၌ H5117	ၵ်းဝိးဝိး အနားယူခဲ့လေ၊ H5117	ၵ်းဝိးဝိး -သည် H3117	ၵ်းဝိးဝိး -နွေးများ-အတိုင်း H3117	22
ၵ်းဝိးဝိး -ဝမ်းသာခြင်း-သို့ H8057	ၵ်းဝိးဝိး -ဝမ်းနည်းခြင်း-မှ H3015	ၵ်းဝိးဝိး -သူတို့-အား H1992	ၵ်းဝိးဝိး ပြောင်းပပြန်ခဲ့လေ၊ H2015	ၵ်းဝိးဝိး -သည် H2320	ၵ်းဝိးဝိး -နှင့်-လ-သည် H2320	
ၵ်းဝိးဝိး -နှင့်-ဝမ်းသာခြင်း H8057	ၵ်းဝိးဝိး ပွဲတော် H4960	ၵ်းဝိးဝိး နွေးများ H3117	ၵ်းဝိးဝိး -သူတို့-ကို H0853	ၵ်းဝိးဝိး ပြုရန် H3117	ၵ်းဝိးဝိး ကောင်း- H3117	ၵ်းဝိးဝိး -နှင့်-ဝမ်းနည်းသီခြင်း-မှ H0060
ၵ်းဝိးဝိး -ဆင်းရဲ-သူများ-အား၊ H0034	ၵ်းဝိးဝိး -နှင့်-လက်ဆောင်များ H4979	ၵ်းဝိးဝိး -အိမ်နီးချင်း-သူ-အား H7453	ၵ်းဝိးဝိး လူ-တစ်ယောက် H0376	ၵ်းဝိးဝိး အစာများ H4490	ၵ်းဝိးဝိး -နှင့်-ပို့ခြင်း H4490	

သူတို့ဝမ်းနည်းခြင်းနှင့် မပြည့်တမ်းခြင်းပျောက်၍ ဝမ်းမမြောက်ခြင်းနှင့်ပျက်စီးခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျက်စီးရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကင်းရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရှုရူ နိုင်ငံ တစ်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။

ၵ်းဝိးဝိး -သည် H0853	ၵ်းဝိးဝိး -နှင့်-ကို H0853	ၵ်းဝိးဝိး ပြုရန် H0853	ၵ်းဝိးဝိး စတင်ခဲ့လေ၊ H0853	ၵ်းဝိးဝိး -သည် H0853	ၵ်းဝိးဝိး -ကို H0853	ၵ်းဝိးဝိး -ယုဒ-လူများ-သည် H3064	ၵ်းဝိးဝိး -နှင့်-လက်ခံလေ၊ H6901	23
		ၵ်းဝိးဝိး -သူတို့-အား၊ H0413	ၵ်းဝိးဝိး မတ်ဒကိုင် H4782			ၵ်းဝိးဝိး ရေးသားခဲ့လေ၊ H3789		

ယုဒလူတို့ကလည်း၊ ပြုရန်၍ မတ်ဒကဲမှာလိုက် သည်အတိုင်း အမပြုပြန်မည်ဟု ဝန်ခံကခြ်။

ၵ်းဝိးဝိး -ယုဒ-လူများ- H3064	ၵ်းဝိးဝိး အားလုံး- H3605	ၵ်းဝိးဝိး ရန်သူ- H0091	ၵ်းဝိးဝိး -အာဂဂ-လူ- H4099	ၵ်းဝိးဝိး -ဟမမအသ- H4099	ၵ်းဝိးဝိး သား- H2001	ၵ်းဝိးဝိး ဟာမန် H2001	ၵ်းဝိးဝိး -အကခြင်းမူကား 	24
ၵ်းဝိးဝိး -စာရိုက်- H1486	ၵ်းဝိးဝိး သူ H1931	ၵ်းဝိးဝိး ပူရီ H6332	ၵ်းဝိးဝိး -နှင့်-ချလေ၊ H5307	ၵ်းဝိးဝိး -သူတို့-ဖျက်ဆီး-ရန် H0006	ၵ်းဝိးဝိး -ယုဒ-လူများ- H3064	ၵ်းဝိးဝိး -အပေါ်- 	ၵ်းဝိးဝိး ကြည့်ခဲ့လေ၊ H2803	
		ၵ်းဝိးဝိး -နှင့်-သူတို့-ဖျက်ဆီး-ရန်၊ H0006		ၵ်းဝိးဝိး -သူတို့-ခိုမြှေး-ရန် H2000				

ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမမဒေါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကဲပြု၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကခြင်းငှါ၊

ၵ်းဝိးဝိး အကခြစည်-သူ H4284	ၵ်းဝိးဝိး ပြန်-စေ H7725	ၵ်းဝိးဝိး -စာရင်း- 	ၵ်းဝိးဝိး -နှင့်-၌ 	ၵ်းဝိးဝိး မိန့်တော်မူလေ၊ H0559	ၵ်းဝိးဝိး -ဘုရင်- H4428	ၵ်းဝိးဝိး -ရှေ့-၌ H6440	ၵ်းဝိးဝိး -နှင့်-သူမ-လာခြင်း-၌ H0935	25
ၵ်းဝိးဝိး -နှင့်-ဆွဲတင်ခဲ့ကခြင်း၊ H8518	ၵ်းဝိးဝိး ခေါင်း-သူ-၊ 	ၵ်းဝိးဝိး -အပေါ်- 	ၵ်းဝိးဝိး -ယုဒ-လူများ- H3064	ၵ်းဝိးဝိး -အပေါ်- 	ၵ်းဝိးဝိး ကြည့်ခဲ့လေ၊ H2803	ၵ်းဝိးဝိး -သည် 	ၵ်းဝိးဝိး -အပေါ်- 	
		ၵ်းဝိးဝိး -သစ်တိုင်၊ H6086	ၵ်းဝိးဝိး -အပေါ်- 	ၵ်းဝိးဝိး သားများ-သူ 	ၵ်းဝိးဝိး -နှင့်-ကို H0853	ၵ်းဝိးဝိး -သူ-ကို H0853		

-လဲ- အ- ဝါး- 29
 -အားလုံး- -ကို- -ယုဒ-လူ- -နှင့်-မတ်ဒကိုင်- အဘိတိုင်- သမီး- -မိဖုရား- သေတာ -နှင့်-ရေးသားလေ၊
[H3605](#) [H0854](#) [H3064](#) [H4782](#) [H0032](#) [H1323](#) [H4436](#) [H0635](#) [H3789](#)

:တယုဒ- ဝါး-
 -ဒုတိယ-၊ -ဤ- -ပူရိမ်- စာချုပ်- -ကို- တည်မမြဲရန် အခွင့်အာဏာ
[H8145](#) [H2063](#) [H6332](#) [H0107](#) [H0853](#) [H8633](#)

ထိုအခါ အဘိဟဲလသမီး မိဖုရားသေတာနှင့် ယုဒအမျိုး မတ်ဒကဲတို့သည်၊ ပုရနုတို့ကို မမြဲစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ
 အာဏာထား၍ မှာစာကို တဖန်ရေးထားကကြာ။

ဝါး- 30
 -နှင့်-တစ်ရာ -နှင့်-နှစ်ဆယ် ခုနှစ် -လဲ- ဝါး-
[H3967](#) [H6242](#) [H7651](#) [H0413](#) [H3064](#) -အားလုံး- -သို့- စာရင်းများ- -နှင့်-ပိုလေ၊
[H3605](#) [H0413](#) [H7971](#)

:အားလုံး- ဝါး-
 -နှင့်-သစုစာ၊ နှိမ်ခြင်းမှ စကားများ- အာဟရုရေရ် နိုင်ငံတော်- ပြည်နယ်
[H0571](#) [H7965](#) [H1697](#) [H0325](#) [H4438](#) [H4082](#)

ယုဒအမျိုးသား မတ်ဒကဲနှင့် မိဖုရားသေတာ မှာထား၍၊

ဝါး- 31
 တည်မမြဲလေ၊ -ကဲ့သို့ -အချိန်များ-သူတို့-၌ -ဤ- -ပူရိမ်-ထို နှစ်များ- -ကို- တည်မမြဲရန်
[H2165](#) [H0428](#) [H6332](#) [H3117](#) [H0853](#)

-လဲ- ဝါး-
 -အပေါ်- တည်မမြဲကပြေ၊ -နှင့်-ကဲ့သို့ -မိဖုရား- -နှင့်-သေတာ -ယုဒ-လူ- မတ်ဒကိုင် -သူတို့-အပေါ်-
[H4436](#) [H0635](#) [H3064](#) [H4782](#)

:ဝါး- ဝါး- ဝါး- ဝါး- ဝါး- ဝါး- ဝါး- ဝါး- ဝါး- ဝါး-
 -နှင့်-ငိုခြင်း-သူတို့၊ -အစာရောင်များ- အကကြောင်းအရာများ- အမျိုးအနွယ်-သူတို့ -နှင့်-အပေါ်- အသက်-သူတို့
[H2201](#) [H6685](#) [H1697](#) [H2233](#) [H5315](#)

ယုဒလူတို့သည် ကိုယ်အဘိုးနှင့် သားစဉ်မခြားဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရောင်ခြင်း၊
 ဆုတောင်းခြင်းနှင့်တကွ ပုရနုတို့ကို အမိခြင်းစေခြင်းငှါ၊ အာဟရုရေရ်နိုင်ငံတော် တွင် တိုင်းပြည်တရားနှစ်ဆယ်ခုနှစ်ပြည့်၌ရှိသော
 ယုဒလူ အပေါင်းတို့ နှစ်ရာသို့ ငိုမြဲသက်စသော သစ္စာစကားနှင့် ထိုမှာစာကို မတ်ဒကဲပေးလိုက်လေ၏။

ဝါး- 32
 -နှင့်-ရေးသား-ခင်း-ခံ-လေ၊ -ဤ- -ပူရိမ်-ထို အကကြောင်းအရာများ- တည်မမြဲလေ၊ သေတာ- -နှင့်-အမိန်
[H3789](#) [H0428](#) [H6332](#) [H1697](#) [H0635](#) [H3982](#)

: ဝါး-
 အပိုင်း -စာအုပ်-၌၊

သေတာစီရင်သောအားဖြင့်၊ ပုရနုတို့ကို စောင့်ရာ ထုံးစံသည် အမိပြည်၌ ဤစဉ်ရေးထား လျက်ရှိသတည်း။